

QUIZ

ဗဟေဠိ (သင်ယူခဲ့ရသည်များကို ပြန်လည်စစ်ဆေးသည့် မေးခွန်းများ)

သင်ခန်းစာအခန်း ၁

မိတ်ဆက်နိဒါန်း

အဓိကစာလုံးများကိုသာ ဖြေကြားပါ။ (စာကြောင်းများ ရေးသားရန် မလိုအပ်ပါ။)

1. အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု၏ အစိတ်အပိုင်း ၄ ခု (အဆင်းသဏ္ဍာန် ၄ ခု) မှာ အဘယ်တို့ ဖြစ်သနည်း။
 - a. တရားစွဲဆိုခြင်းများ
 - b. အမှန်တရားဖော်ထုတ်ခြင်း
 - c. ပြန်လည်ကုစားမှုအစီအစဉ်များ
 - d. အင်စတီကျူးရှင်းများဆိုင်ရာပြုပြင်ပြောင်းလဲခြင်း
2. အမှန်တရားကို ရှာဖွေဖော်ထုတ်သည့်နည်းလမ်း ၂ ခုကို ဖော်ပြပါ။
 - a. အမှန်တရားကော်မရှင်များ
 - b. စုံစမ်းရေးကော်မရှင်များ
 - c. သမိုင်းပညာရှင်နှင့် ပညာရှင်များ၏ သုတေသနများ
 - d. အမှန်တရားထုတ်ဖော်ပြောဆိုရေးအစီအစဉ်များ
 - e. စသည်ဖြင့်
3. အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအစီအစဉ် တစ်ခုအောက်တွင် ပြုပြင်ပြောင်းလဲရမည့် အင်စတီကျူးရှင်းများမှာ အဘယ်တို့ဖြစ်သနည်း။
 - a. လုံခြုံရေးကဏ္ဍ
 - b. တရားစီရင်ရေး
 - c. နိုင်ငံရေးစနစ်
 - d. ဥပဒေများ
4. အမျိုးမျိုးသော ပြန်လည်ကုစားရေးအစီအစဉ် ပုံသဏ္ဍာန်များမှာ အဘယ်တို့ဖြစ်သနည်း။
 - a. လျော်ကြေးပေးခြင်း

- b. နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း
 - c. ပြန်လည်ပျိုးထောင်ခြင်း
 - d. စိတ်ကျေနပ်မှု ဆောင်ရွက်ပေးခြင်း
 - e. ထပ်မံမဖြစ်ပွားရေး အာမခံခြင်း
5. အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ၃ ခုမှာ အဘယ်တို့ ဖြစ်သနည်း?
- a. စစ်ရာဇဝတ်မှုများ
 - b. လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု
 - c. လူမျိုးသုဉ်း/တုံးသတ်ဖြတ်မှုများ
6. “အရပ်သားများအပေါ် စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျူးလွန်သော” ရာဇဝတ်မှုများမှာ အဘယ်တို့ ဖြစ်သနည်း။
- a. လူသားများ တိုက်ခိုက်ကျူးလွန်သော ရာဇဝတ်မှုများ
7. လူမျိုးတုံးသတ်ဖြတ်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်၏ အရေးကြီးဆုံးသော အချက်မှာ အဘယ်နည်း။
- a. အုပ်စုတစ်ခုကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်
8. နိုင်ငံတကာတရားရုံး/ခုံရုံး ၂ ခု သို့မဟုတ် ၃ ခုကို ဖော်ပြပါ။
- a. ICC
 - b. ICTY
 - c. ECCC
9. ဗီဒီယိုထဲက ဆွေးနွေးရန်မေးခွန်းအပေါ် သင်၏ အဖြေများကို ဤနေရာတွင် ရေးသားပါ။
“သင့်ရဲ့အမြင်တွင် မြန်မာနိုင်ငံတွင်းက ကြီးလေးပြင်းထန်သောရာဇဝတ်မှုများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းရန် အကောင်းဆုံးနေရာက ဘာလဲ။ ဘယ်တရားရုံးက ကိုင်တွယ်သင့်ပါသလဲ။ အပြည်ပြည်ဆိုင်ရာ တရားရုံးလား သို့မဟုတ် ပြည်တွင်းတရားရုံးလား။ ဘာကြောင့်လဲ။”

အခန်း ၂

မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM)

အဓိကစာလုံးများကိုသာ ဖြေကြားပါ။ (စာကြောင်းများ ရေးသားရန် မလိုအပ်ပါ။)

- 1. FFM က ယနေ့အထိ လုပ်ငန်းများ ဆောင်ရွက်နေပါသလား။ ဆောင်ရွက်နေသည်/မဆောင်ရွက်ပါ။

- a. မဆောင်ရွက်ပါ
- 2. FFM က မြန်မာနိုင်ငံ၏ မည်သည့်ဒေသများကို အဓိကထားအာရုံစိုက်ကြည့်ရှုခဲ့ပါသလဲ။
 - a. ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း
- 3. FFM ၏ အရေးကြီးသော ရှာဖွေတွေ့ရှိချက် ၁ သို့မဟုတ် ၂ ခုကို ဖော်ပြပါ။
 - a. တပ်မတော်က ရိုဟင်ဂျာများအပေါ် လူမျိုးတုံး/သုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်။
 - b. တပ်မတော်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရာဇဝတ်မှုများနှင့် လူသားများကို ဆန့်ကျင်တိုက်ခိုက်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။
 - c. ရှင်းလင်းရေး စစ်ဆင်ရေးများဆောင်ရွက်ခဲ့ပြီး လူ ၁၀၀၀၀ သေဆုံးစေခဲ့သည်။
 - d. လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
- 4. မည်သည့်ပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန် FFM က ထောက်ခံတင်ပြခဲ့သနည်း။
 - a. ထိပ်ပိုင်းစစ်ခေါင်းဆောင်များ
- 5. FFM က သံသယရှိသူများကို တရားစွဲဆိုနိုင်ပါသလား။
 - a. မစွဲဆိုနိုင်ပါ။
- 6. FFM ၏ လုပ်ငန်းများကို မည်သူက ဆက်လက်ဆောင်ရွက်မှာလဲ။
 - a. IIMM
- 7. ဗီဒီယိုထဲက ဆွေးနွေးရန်မေးခွန်းအပေါ် သင်၏ အဖြေများကို ဤနေရာတွင် ရေးသားပါ။ “FFM က သင့်လူမှုအသိုင်းအဝိုင်းအတွက် အသုံးဝင်သည်ဟု သင်ယူဆပါသလား။ ဘာကြောင့်လဲ/ဘယ်လိုလဲ။”

အခန်း ၃

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)

အဓိကစာလုံးများကိုသာ ဖြေကြားပါ။ (စာကြောင်းများ ရေးသားရန် မလိုအပ်ပါ။)

- 1. IIMM ၏ ရည်ရွယ်ချက်က ဘာလဲ။
 - a. သက်သေခံအထောက်အထားများကို စုဆောင်း၍ ထိန်းသိမ်းရန်
 - b. ကျူးလွန်သူများကို တရားစွဲဆိုရန် ကြိုတင်ပြင်ဆင်ရန်
 - c. တာဝန်ခံမှု လိုအပ်ချက်ကို ဖြည့်ဆည်းရန်

2. IIMM က မည်သည့် သတင်းအချက်အမျိုးအစားများကို စုဆောင်းပါသလဲ။
 - a. ရာဇဝတ်မှုများ၊ သံသယရှိသူများ
 - b. ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိခြင်းပုံစံ
 - c. ပတ်သက်ဆက်နွယ်သော သက်သေအထောက်အထားများ
3. IIMM က သံသယရှိသူများကို တရားစွဲဆိုနိုင်ပါသလား။
 - a. မစွဲဆိုနိုင်ပါ။
4. IIMM က စုဆောင်းထားသော သက်သေအထောက်အထားများကို မည်သူက အသုံးပြုနိုင်ပါသလဲ။
 - a. ICC
 - b. ICJ
 - c. UJ
 - d. အခြားတရားရုံးများ
5. ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ၏ သက်သေအထောက်အထားများကို IIMM က စုဆောင်းနိုင်ပါသလား။
 - a. စုဆောင်းနိုင်သည်။
6. အရပ်ဖက်အဖွဲ့အစည်းများက IIMM ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မည်သို့ပံ့ပိုးပေးနိုင်ပါသလဲ။
 - a. IIMM သို့ သတင်းအချက်အလက်များ ပေးအပ်ခြင်း
 - b. မျက်မြင်သက်သေများကို ကူညီခြင်း
 - c. IIMM နှင့် UN ကို ဆော်ဩတိုက်တွန်းခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း
 - d. IIMM အကြောင်း ရှင်းပြပေးခြင်း
7. ဗီဒီယိုထဲက ဆွေးနွေးရန်မေးခွန်းအပေါ် သင်၏ အဖြေများကို ဤနေရာတွင် ရေးသားပါ။
*“IIMM က သင့်လူမှုအသိုင်းအဝိုင်းအတွက် အသုံးဝင်သည်ဟု သင်ယူဆပါသလား။
 ဘာကြောင့်လဲ/ဘယ်လိုလဲ။”*

အခန်း ၄

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အပိုင်း ၁
တရားစီရင်ပိုင်ခွင့်အတွက် ရွေးချယ်ရန် နည်းလမ်းများ

အဓိကစာလုံးများကိုသာ ဖြေကြားပါ။ (စာကြောင်းများ ရေးသားရန် မလိုအပ်ပါ။)

1. ICC က ရိုဟင်ဂျာအရေးပေါ်တွင် အရေးယူဆောင်ရွက်သော်လည်း မြန်မာနိုင်ငံတဝှမ်းက အခြားရာဇဝတ်မှုများအပေါ် အဘယ်ကြောင့် အရေးယူဆောင်ရွက်ခြင်းမရှိသလဲ။
 - a. အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ICC ၏ အဖွဲ့ဝင်နိုင်ငံတစ်ခု မဟုတ်သေးသောကြောင့် ဖြစ်ပါသည်။ (အဖွဲ့ဝင်တစ်ခုမဟုတ်ပါ။)
 - b. သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ရာဇဝတ်မှုများ၏ အစိတ်အပိုင်း အချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။
2. ICC က မြန်မာနိုင်ငံအတွင်း တရားစီရင်ပိုင်ခွင့်ကို မည်ကဲ့သို့ ရရှိနိုင်ပါသလဲ။
 - a. ကုလသမဂ္ဂလုံခြုံရေးကောင်စီက ICC သို့ လွှဲပြောင်းပေးခြင်း
 - b. မြန်မာနိုင်ငံက ICC ၏ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာခြင်း (“အဖွဲ့ဝင်” တစ်ခု)
 - c. မြန်မာနိုင်ငံက ICC ၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ကြေညာခြင်း
3. ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ICC သို့ လွှဲပြောင်းပေးနိုင်ပါသလား။
 - a. လွှဲပြောင်းပေးနိုင်ပါသည်။ သို့သော် တရုတ်က ဗီဒီအာဏာသုံး ပယ်ချ နိုင်သည်။
4. နိုင်ငံတစ်ခုက ICC ၏ အဖွဲ့ဝင်ဘယ်လို ဖြစ်လာနိုင်ပါသလဲ (=အဖွဲ့ဝင်နိုင်ငံတစ်ခု)?
 - a. ဝင်ရောက်ခွင့် ရုံးစာရွက်စာတမ်းကို တင်ပြခြင်းဖြင့်
5. NUG က ICC ၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ကြေညာချက်တစ်စောင် တင်သွင်းခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုကြေညာချက်အပေါ် ICC က ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါသလား။
 - a. မချမှတ်ရသေးပါ
6. ICC နှင့် စဉ်လျဉ်း၍ အရပ်ဖက်အဖွဲ့အစည်းများက ဘာတွေကို ဆောင်ရွက်နိုင်ပါသလဲ။
 - a. ICC အကြောင်း ကူညီရှင်းပြခြင်း
 - b. ICC ကို စည်းရုံးဆော်ကြွခြင်း
 - c. မြန်မာအစိုးရကို စည်းရုံးဆော်ကြွခြင်း
7. ဗီဒီယိုထဲက ဆွေးနွေးရန်မေးခွန်းအပေါ် သင်၏ အဖြေများကို ဤနေရာတွင် ရေးသားပါ။
“မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများကို ICC က တရားစီရင်နိုင်ဖို့ အလားအလာတွေက ဘာတွေလဲ။”

အခန်း ၅

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားခုံရုံး (ICC) - အပိုင်း ၂

လက်ရှိကာလစုံစမ်းစစ်ဆေးမှု

အဓိကစာလုံးများကိုသာ ဖြေကြားပါ။ (စာကြောင်းများ ရေးသားရန် မလိုအပ်ပါ။)

1. ဘင်္ဂလားဒေ့ရှ်တွင် အနည်းဆုံးတစ်စိတ်တစ်ပိုင်းကျူးလွန်သော ရာဇဝတ်မှုများနှင့်ပတ်သက်၍ ICC က အဘယ်ကြောင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ပါသလဲ။
 - a. အဘယ်ကြောင့်ဆိုသော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံ ဖြစ်သောကြောင့် ဖြစ်သည်။
2. ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ICC တွင် စုံစမ်းစစ်ဆေးမှုတစ်ခု ဆောင်ရွက်နေခြင်း ဖြစ်ပါသလား သို့မဟုတ် တရားခုံရုံးတစ်ခုကို ကျင်းပနေခြင်း ဖြစ်ပါသလား။
 - a. စုံစမ်းစစ်ဆေးမှုတစ်ခုသာဖြစ်သည်
3. ICC ၏ ဖမ်းဆီးမိန့်ဝရမ်းတွင် ဖော်ပြထားသော သံသယရှိသူများကို မည်သူတို့က ဖမ်းဆီးနိုင်ပါသလဲ။
 - a. နိုင်ငံတော်များနှင့် အစိုးရများ (ICC မဟုတ်ပါ)
4. သံသယရှိသူများကို ဖမ်းဆီးနိုင်ခြင်းမရှိပါက ICC က တရားခုံရုံးတစ်ခုကျင်းပနိုင်ပါသလား။
 - a. မကျင်းပနိုင်ပါ။
5. ICC ၏ စုံစမ်းစစ်ဆေးမှုနှင့် ဆက်နွယ်၍ အရပ်ဖက်အဖွဲ့အစည်းများက ဘာတွေကို ဆောင်ရွက်နိုင်ပါသလဲ။
 - a. ICC အကြောင်းကို ကူညီရှင်းပြပေးခြင်း
 - b. ICC ထံသို့ သက်သေအထောက်အထားများ ပေးပို့ခြင်း
 - c. ICC ကို ဆော်ဩတိုက်တွန်းခြင်း
6. **ဗီဒီယိုထဲက ဆွေးနွေးရန်မေးခွန်း ၁ အပေါ်သင်၏ အဖြေများကို ဤနေရာတွင် ရေးသားပါ။**
“မြန်မာစစ်ဗိုလ်ချုပ်များကို တရားစွဲရန် ICC ခုံရုံးတစ်ခု ဖြစ်ပေါ်လာမည်ဟု သင်ထင်ပါသလား၊ ဘယ်အရာတွေက ဖြစ်ပေါ်လာစေမှာလဲ။”
7. **ဗီဒီယိုထဲက ဆွေးနွေးရန်မေးခွန်း ၂ အပေါ်သင်၏ အဖြေများကို ဤနေရာတွင် ရေးသားပါ။**
“အကယ်၍ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ နောင်မှာ ICC က ခုံရုံးတစ်ခုကျင်းပပါက သင့်အသိုင်းအဝိုင်းအတွက် အကျိုးဖြစ်ထွန်းနိုင်ပါသလား။”

အခန်း ၆

အပြည်ပြည်ဆိုင်ရာ တရားခုံရုံး (ICJ)

အဓိကစာလုံးများကိုသာ ဖြေကြားပါ။ (စာကြောင်းများ ရေးသားရန် မလိုအပ်ပါ။)

1. ICC နှင့် ICJ ခုံရုံး နှစ်ခုလုံးက နယ်သာလန်နိုင်ငံ၊ သဟိသ်မြို့တွင် အခြေစိုက်ပါသလား။
 - a. မှန်ပါသည်။
2. ICC နှင့် ICJ ခုံရုံးနှစ်ခုတွင် ကုလသမဂ္ဂ၏ တရားရုံးမှာ မည်သည့်တရားရုံးဖြစ်သနည်း။
 - a. ICJ
3. ICJ က လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို တရားစွဲဆိုပါသလား။
 - a. မစွဲဆိုပါ။
4. အဘယ်ကြောင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တွင် တရားစွဲဆိုခွင့် ရှိပါသလဲ။
 - a. အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံနှစ်နိုင်ငံလုံးသည် လူမျိုးတုံးသတ်ဖြတ်မှု သဘောတူစာချုပ်၏ အဖွဲ့ဝင်များဖြစ်သောကြောင့်ဖြစ်သည်။
5. မြန်မာနိုင်ငံက မည်သည့်သဘောတူစာချုပ် (ကွန်ဗင်းရှင်း) ကို ဖောက်ဖျက်သည်ဟု စွပ်စွဲခံရပါသလဲ။
 - a. လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်း
6. ဇွန်လ ၂၀၂၀ တွင် မြန်မာနိုင်ငံအပေါ် ICJ က ချမှတ်ခဲ့သော ကြားဖြတ်အစီအမံများထဲမှ တစ်ခုကို ဖော်ပြပါ။
 - a. လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်များကို တားဆီးရန်
 - b. လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်များကို မကျူးလွန်ရန်
 - c. သက်သေအထောက်အထားများကို ထိန်းသိမ်းထားရန်
 - d. ICJ သို့ အစီရင်ခံရန်
7. ICJ တွင် အမှုသည် မည်သည့်အဆင့်သို့ ရောက်ရှိနေသနည်း။
 - a. ICJ က ကနဦးကန့်ကွက်ချက်များအပေါ် ဆုံးဖြတ်ပြီးချိန်အထိ အဓိကတရားရုံးလုပ်ငန်းများ (ပင်မအမှုအပေါ်) ကို ဆိုင်းငံ့ထားသည်။
8. ဗီဒီယိုထဲက ဆွေးနွေးရန်မေးခွန်းအပေါ် သင်၏အဖြေများကို ဤနေရာတွင်ရေးသားပါ။ “ICJ အမှုက သင့်အသိုင်းအဝိုင်းအတွက် အကျိုးရှိသည်ဟု သင်ယူဆပါသလား?”

အခန်း ၇

အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်

အဓိကစာလုံးများကိုသာ ဖြေကြားပါ။ (စာကြောင်းများ ရေးသားရန် မလိုအပ်ပါ။)

1. အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် အောက်တွင် နိုင်ငံတစ်ခုအတွင်းက တရားရုံးတစ်ခုက အခြားနိုင်ငံတစ်ခုတွင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် သံသယရှိခံရသူများကို တရားစွဲဆိုနိုင်ပါသလား။
 - a. စွဲဆိုနိုင်ပါသည်။
2. အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်ကို အသုံးပြုသောနိုင်ငံ ၂ သို့မဟုတ် ၃ ခုကို ဖော်ပြပါ။
 - a. ဘယ်လ်ဂျီယမ်
 - b. UK
 - c. အာဂျင်တီးနား
 - d. စပိန်
 - e. ဂျာမနီ
 - f. သြစတြေးလျ
3. အာဂျင်တီးနားနိုင်ငံတွင် စုံစမ်းစစ်ဆေးနေသော အမှုတွင် မည်သည့် ရာဇဝတ်မှုအမျိုးအစားများ ပါဝင်သနည်း။
 - a. ရိုဟင်ဂျာများအပေါ် ကျူးလွန်သော လူသားများကို ဆန့်ကျင်တိုက်ခိုက်သော ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ
4. အင်ဂျာတီးနားနိုင်ငံက အမှုသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို တရားစွဲခြင်းလား သို့မဟုတ် နိုင်ငံတော်ကို တရားစွဲဆိုခြင်းလား။
 - a. လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို တရားစွဲဆိုခြင်းဖြစ်သည်
5. ဗီဒီယိုထဲက ဆွေးနွေးရန်မေးခွန်းအပေါ် သင်၏အဖြေများကို ဤနေရာတွင်ရေးသားပါ။
“အာဂျင်တီးနားနိုင်ငံ တရားရုံးတစ်ခုက မြန်မာနိုင်ငံသားကို တရားစွဲဆိုခြင်းသည် သင့်လျော်သည်ဟု သင်ယူဆပါသလား။”

အခန်း ၈

နိဂုံး

အဓိကစာလုံးများကိုသာ ဖြေကြားပါ။ (စာကြောင်းများ ရေးသားရန် မလိုအပ်ပါ။)

1. အပြည်ပြည်ဆိုင်ရာ ယန္တရားများ (FFM, IIMM, ICC, ICJ, UJ) က အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု၏ အစိတ်အပိုင်းများအားလုံး (တရားစွဲဆိုခြင်းများ၊ အမှန်တရား၊ ပြန်လည်ကုစားမှုအစီအစဉ်များ၊ ပြုပြင်ပြောင်းလဲမှုများ) ကို လုံလောက်စွာဖြေရှင်း ဆောင်ရွက်ပေးသည်ဟု သင်ခံစားရပါသလား။ ဘာတွေ လိုအပ်နေပါသလဲ။
2. တရားမျှတမှုကို ကာကွယ်မြှင့်တင်ရန်အတွက် အရပ်ဖက်အဖွဲ့အစည်းများက ဘာတွေဆောင်ရွက်သင့်ပါသလဲ။
3. တရားမျှတမှုကို ကာကွယ်မြှင့်တင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းက ဘာတွေဆောင်ရွက်သင့်ပါသလဲ။
4. ဗီဒီယိုအတွင်းက ဆွေးနွေးရန်မေးခွန်းအတွက် သင်၏အဖြေများကို ဤနေရာတွင် ရေးသားပါ။
“တရားမျှတမှုကို မြှင့်တင်ရန်အတွက် သင့်အဖွဲ့အစည်းက ဘာတွေ ဆောင်ရွက်သင့်ပါသလဲ။”